

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရနိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၁၀

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ ပေးဆောင်ရမည့် သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပမာဏကို ပြင်ဆင်ပေးဆောင်ခွင့်ပြုပါရန် လျှောက်ထားချက်အပေါ် အကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက်၊ ခွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းသည် ၂၀ - ၂၀ ဘဏ္ဍာနှစ်(အခွန်ကာလ) အတွက် သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏ နှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈၉/ ၂၀၂၁ ပါ တွက်ချက်မှုပုံစံဖြင့် ခန့်မှန်းတွက်ချက် ပေးဆောင်ရန် အခက်အခဲရှိသည့်အတွက် အောက်ဖော်ပြပါပမာဏအတိုင်း ပေးဆောင်ခွင့်ပြု ရန် လျှောက်ထားခဲ့ပါသည် -

(က) ပထမသုံးလပတ်အတွက် ----- ကျပ်၊

(ခ) ဒုတိယသုံးလပတ်အတွက် ----- ကျပ်၊

(ဂ) တတိယသုံးလပတ်အတွက် ----- ကျပ်၊

(ဃ) စတုတ္ထသုံးလပတ်အတွက် ----- ကျပ်၊

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -

☐ တင်ပြချက်သည် ခိုင်လုံမှုမရှိသည့်အတွက် တင်ပြချက်အား ခွင့်မပြုပါ။ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈၉/ ၂၀၂၁ ပါ အတိုင်း ပေးဆောင်ရန် အကြောင်းကြားပါသည်။

☐ တင်ပြချက်အား လုံလောက်သော အကြောင်းအရင်းအဖြစ် လက်ခံပါသည်။ ဤစာနှင့်အတူ ပူးတွဲပေးပို့သော အကြောင်းကြားစာပါ အစီအစဉ်အတိုင်း အခွန်ပေးဆောင်သွားရန် အကြောင်းကြားပါသည်။



ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ